

၂၀၁၉ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစု သတ်မှတ်ချက်ကို အသိပေးကြေညာခြင်း

တီအမ်အိတ်ချ်တယ်လီကွမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်များမှ ထုတ်ပြန်ကြေညာသည်မှာ ကုမ္ပဏီသည် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့တွင် ကျင်းပသည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေးမှ အတည်ပြုချက်အရ ၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစု ပမာဏကို သာမန်အစုရှယ်ယာ (၁)စုလျှင် (၇၀)ကျပ်နှုန်းခွဲဝေရန် ဆုံးဖြတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ယင်းအမြတ်ဝေစု ကို ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပပြုလုပ်ပြီးနောက် ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ (၈) ရက်နေ့တွင် အစုရှယ်ယာရှင်များသို့ သက်ဆိုင်ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကုမ္ပဏီများမှ တဆင့် ပေးချေမည်ဖြစ်ပါသည်။

ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်ထားခြင်းမရှိသေးသော အစုရှယ်ယာရှင်များအနေဖြင့် ငွေသားအမြတ်ဝေစု ပေးချေမှုနှင့် ပတ်သက်၍ ကုမ္ပဏီသို့ တိုက်ရိုက် ဆက်သွယ်ထုတ်ယူနိုင်ပါသည်။

တီအမ်အိတ်ချ် တယ်လီကွမ်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်အနေဖြင့် အဆိုပါ အမြတ်ဝေစု ခံစားခွင့်ရှိသည့် အစုရှယ်ယာရှင်များကို ၂၀၂၀ခုနှစ် ၊ နိုဝင်ဘာလ (၆)ရက်နေ့ (**အမြတ်ဝေစုခံစားခွင့်ရရှိမည့် အစုရှယ်ယာရှင်များ အဖြစ် အတည်ပြုမည့်ရက် - Record Day**) တွင်ရှိသော အစုရှယ်ယာရှင်စာရင်းအရ ပေးချေမည် ဖြစ်ပါသည်။ အစုရှယ်ယာရှင်များအနေဖြင့် အဆိုပါ Record Day အား ပိုမိုသိရှိလိုပါက အောက်ဖော်ပြပါ Linkတွင် ဖတ်ရှု နိုင်ပါသည်။

https://ysx-mm.com/notice/notice-27062016_01/

ဒါရိုက်တာအဖွဲ့၏ အမိန့်အရ

ဦးသီဟလွင်

အုပ်ချုပ်မှုဒါရိုက်တာ

၂၀၂၀ခုနှစ် ၊ ဒီဇင်ဘာလ(၄)ရက်။

Announcement of the dividend payment per share for the fiscal year 2019 which ended on 30th of September 2019 and fiscal year 2019 -2020 which ended on 30th of September 2020

The board of directors of TMH wishes to announce that as per the resolutions of the board passed on 3rd of December 2020, the dividend payment for the fiscal year 2019 which ended on 30th of September 2019 and the fiscal year 2019-2020 which ended on 30th of September 2020 as Ks. 70 per ordinary shares.

The dividend amount will be paid to shareholders beginning from 8th of January 2021 via the securities companies after the company's fourth Annual General Meeting which will be convened on 20th of December 2020.

The shareholders who have yet to open a securities account, have to contact directly with the Company for the payment.

This dividend will be entitlement to the shareholders in accordance with the Yangon Stock Exchange General Shareholder Confirmation (GSC) list recorded on 6th of November 2020. In order to be easy understanding about "the Record day", you can refer the following link –

https://ysx-mm.com/notice/notice-27062016_01/

By order of the Board,

Thiha Lwin

Managing Director

4th December, 2020.